

(၂၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများအစည်းအဝေး(DGICM)နှင့်ဆက်စပ်အစည်းအဝေး များဖွင့်ပွဲ နေပြည်တော်၌ကျင်းပ။

နေပြည်တော်၊ ဩဂုတ် ၂၀ ။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီး ကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲ များအစည်းအဝေး (DGICM)နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ (၂၀)ရက် ယနေ့နံနက် (၉)နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က အမှာစကားပြောကြားရာတွင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)သည် စတင်တည်ထောင်ခဲ့သည့် ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့မှ စတင်၍ အသင်းမှချမှတ်ထားသည့် စည်းမျဉ်းများကို အခြေခံသည့် ဒေသဆိုင်ရာအဖွဲ့အစည်း တစ်ခုအဖြစ် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်သကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် ရည်မှန်းချက်များ၊ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ရပ်တည်နိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အာဆီယံကိုနိုင်ငံရေးအရ သဟဇာတဖြစ်ပြီး စီးပွားရေးအရပေါင်းစည်းကာ လူမှုရေးအရတာဝန်ယူမှုရှိသည့် ပြည်သူကို ဗဟိုပြုသည့် အသိုက်အဝန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာရေးကို အာဆီယံမဏ္ဍိုင်ကြီး (၃)ရပ်၏ စုပေါင်း အင်အားဖြင့် ထပ်လောင်းအားဖြည့်လျက်ရှိပါကြောင်း၊ အာဆီယံ၏ ညှိနှိုင်းအဖြေရှာခြင်း နှင့် တူညီဆန္ဒအပေါ်အခြေခံခြင်းတို့သည် ယနေ့အာဆီယံအဖြစ်တည်ရှိလာအောင် ဆောင်ကြဉ်းပေး နိုင်ရုံသာမက အခြားပြင်ပနိုင်ငံများ၏ယုံကြည်မှုကိုပါ တည်ဆောက်ပေးနိုင် သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ဆက်ဆံရေးသည်လည်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ အာဆီယံအနေဖြင့်စီးပွားရေးပေါင်းစည်းမှု ပိုမိုအားကောင်းရေးအတွက်အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်နှင့် ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် များပြည့်စုံစွာရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၄) ကြိမ်မြောက်

အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက်အဝန်း တည်ထောင်ရေးလုပ်ငန်းစဉ်များတွင် အာဆီယံ၏အရေးပါပုံကို ထပ်လောင်းအတည်ပြုခဲ့သည့် အပြင်ကဏ္ဍပေါင်းစုံတွင် စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲမှုရှိစေရေးအတွက် "စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးမိတ်ဖက်ပြုမှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏မျှော်မှန်းချက်" တစ်ရပ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် (DGICM)အစည်းအဝေးသည်လည်း အာဆီယံ အသိုက်အဝန်းတည်ထောင်ရေးလုပ်ငန်းစဉ်များတွင် ကဏ္ဍအလိုက်ဆွေးနွေးလျက်ရှိသော ဆွေးနွေးပွဲ များအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ DGICM သည် ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့ တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူဝင်မှု ကြီးကြပ်ရေးခေါင်းဆောင်များအစည်းအဝေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကို ဆုံးဖြတ်ခဲ့ကြပြီး (Jakarta Note) ထုတ်ပြန်ခဲ့ကာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကို ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသဖြင့် ချက်ချင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃-၁၄) ရက်များတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ကျင်းပသည့် တတိယအကြိမ် DGICM ခေါင်းဆောင်များအစည်းအဝေး တွင် မှတ်တမ်းတင်ခဲ့ကြပါကြောင်း၊ ၂၀၀၀ ခုနှစ်၌ ကျင်းပသော (၄) ကြိမ်မြောက် DGICM အစည်းအဝေးတွင် အာဆီယံဒေသတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ကောင်စစ်ရေးရာအကူအညီ ပေးရေးကိစ္စရပ်များတွင် တတ်ကြွစွာပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ငန်းစီမံချက် (Plan of Action) ကို ပထမအကြိမ်အတည်ပြုခဲ့ကြပါကြောင်း၊ ယင်းလုပ်ငန်းစီမံချက်ကို နှစ်စဉ်ကျင်းပ သည့် DGICM အစည်းအဝေးများ၌ဆွေးနွေးသုံးသပ်ကာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ခဲ့ ပါကြောင်း၊ DGICM အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက် များ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်းများ၊ နယ်စပ်စီမံခန့်ခွဲမှု၊ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးဆိုင်ရာကိစ္စ ရပ်များကို မျှဝေဆွေးနွေးရန်ရည်ရွယ်ကာ အာဆီယံလူဝင်မှုကြီးကြပ်ရေးနှင့် ကောင်စစ်ရေးရာ ကိုယ်စားလှယ်များ စုဝေး၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် မလေးရှားနိုင်ငံ၌ဆွေးနွေးခဲ့သည့် Working Group Meeting မှ ထွက်ပေါ်လာသော အာဆီယံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် မူကြမ်းရလဒ်များကို ယခုမြန်မာနိုင်ငံ၌ ကျင်းပမည့် (၂၃)ကြိမ်မြောက် DGICM တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခု အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် လက်ရှိဖြစ်ပေါ်တိုးတက်မှုနှင့် DGICM ၏ တိုးတက်လာမှုအခြေအနေများ၊ (၁၅)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ထောက်လှမ်းရေး ဆိုင်ရာဖိုရမ်၏ရလဒ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၁၅ မဟာဗျူဟာမျှော်မှန်းချက်

အပေါ်ဆောင်ရွက်နေမှုအခြေအနေများနှင့် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းသည် မိမိတို့အတွက်အလွန်အရေးပါကြောင်း၊ ယခုအစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် ညှိနှိုင်းလုပ်ဆောင်ရန် အခွင့်အရေးများလည်းရရှိမည်ဖြစ်ပြီး ထိရောက်သော ပြောင်းလဲမှုနှင့်အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုပိုမိုခိုင်မာခြင်းနှင့်ပတ်သက်၍ များပြားသော အကျိုးကျေးဇူးများကိုဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံအလိုက် အဆင့်မြင့်အရာရှိကြီးများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် (၂၂)ကြိမ်မြောက် DGICM ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မလေးရှားနိုင်ငံမှ DGICM ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် YBhg Dato Mohd Zulfikar Bin Ahmad မှ (၂၃) ကြိမ်မြောက် DGICM ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံ မှ DGICM ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်အား ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ပြီးအစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။

(၂၃) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများအစည်းအဝေး (DGICM) နှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး အဓိကစစ်ဆေးရေးဂိတ်များ ၏အကြီးအကဲများဖိုရမ် (AMICF)နှင့် (၁၅) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ထောက်လှမ်းရေးဆိုင်ရာဖိုရမ်(AIIF)တို့ကို ဩဂုတ်လ (၁၉) ရက်တွင်လည်းကောင်း၊ (၁၅) ကြိမ်မြောက် DGICM နှင့် ဩစတြေးလျဆွေးနွေးညှိနှိုင်းပွဲကို ဩဂုတ်(၂၁)ရက်တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (-)